



SCHOLAR INSTITUTE NEWSLETTER

ရည်ရွယ်ချက်

၁။ Scholar Institute အဖွဲ့အစည်း၏ (တစ်လတာ) လုပ်ငန်းစဉ် များအားလုံးကို Overview အနေဖြင့် ရှုမြင်သုံးသပ်နိုင်စေရန်နှင့် ထိုသို့ ရှုမြင်သုံးသပ်နိုင်ခြင်းဖြင့် ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ် များဖော်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်။

၂။ Scholar Institute ၏ Program များမှ စီမံကိန်း ဧရိယာများတွင် လုပ်ဆောင်နေသော လုပ်ငန်းစဉ်များ ကို Program များ အချင်းချင်းအကြား စဉ်ဆက်မပြတ် သိရှိ သဘောပေါက်နားလည်ခြင်းဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချိတ်အဆက်မိမိဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်၍ အဖွဲ့အစည်း၏ ရည်/မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိ နိုင်စေရန်။

၃။ Scholar Institute အတွင်းရှိ Finance Team, Logistic Team, Program Team များအကြား လုပ်ငန်းပိုင်းဆိုင်ရာ အသိ ပညာဗဟုသုတများ၊ အတွေ့အကြုံများအား အချင်းချင်း မျှဝေနိုင်ကြစေရန်နှင့် ထိုသို့မျှဝေခြင်းဖြင့် Team များ အချင်းချင်းအကြား လုပ်ငန်းသဘောတရားများကို ပိုမိုသဘောပေါက်သိရှိ နားလည်လာပြီး၊ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမို မြင့်မားလာစေရန်။

စက်တင်ဘာလ အတွင်း SCHOLAR INSTITUTE ၏ လုပ်ငန်း ဆောင်ရွက်ချက်များ

၁။ CIVIC EDUCATION PROGRAM မှ ဆောင်ရွက်ချက်များ

၂။ GOVERNANCE PROGRAM မှ ဆောင်ရွက်ချက်များ

ဆောင်းပါးများ

၁။ ကျိန္ဒလီမှ စစ်တွေ၊ စစ်တွေမှသည် ကျောက်ဖြူသို့ (အပိုင်း - ၂) *ဇင်မောင်မောင်*

၂။ ဇွဲမြို့ရေးသဘောတရားနှင့် လက်တွေ့

(အပိုင်း - ၂) *ကိုအိ(AKYAB)*

၃။ ကျနော်နှင့် စကော်လာအင်စတီကျု

ကိုလွင်(ကံဒိုင်း)

INFORMATION CORNER

1. HOTEL & GUEST HOUSE IN KYAUK PHYU

CAREER DEVELOPMENT TOOLS

- ရရိပ်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဇွန်းနံပါတ်များ

Civic Education Program

မှ လုပ်ငန်းဆောင်ရွက်ချက်များ

Deepening Social Accountability in Myanmar (SAcc Myanmar) Project မှ ဆောင်ရွက်ချက်များ



ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်နှင့် ပြည်သူ့အခြေပြု တာဝန်ခံယူမှုဆိုင်ရာသင်တန်း အမှတ်စဉ် (၂) ကို Scholar Institute မှ ဦးစီးဦးဆောင်ကာ ရန်ကုန် မြို့ရှိ PANNA Institute သင်တန်းခန်းမတွင် စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ပြည်သူ့ဘဏ္ဍာဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများနှင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု၊ ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုလက္ခဏာများကို တင်ပြ ဆွေးနွေးကြသည်။

ထိုမျှမက ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းနှင့် ဖွဲ့စည်းပုံအရ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာများ၊ မူဝါဒ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဖြစ်

စဉ်နှင့်မူဝါဒအခြေပြုဘတ်ဂျက်ရေးဆွဲခြင်း၊တာဝန်ခံယူမှုသဘောတရား၊ အစိုးရ၏ ဆုံးဖြတ်ချက်နှင့် စီမံခန့်ခွဲခြင်း၊ လူထုပေါင်းစပ်ပါဝင်ခြင်း၊ ဘတ်ဂျက် စီစစ်ကြီးကြပ်ခြင်းနှင့်ထိန်းကျောင်းခြင်း-အစိုးရလွှတ်တော်စာရင်းစစ်ကဏ္ဍ ဘတ်ဂျက်စီစစ်ခြင်း၊ တာဝန်ရှိသော အဖွဲ့အစည်းများနှင့် ၎င်းတို့၏တာဝန်များအစရှိသည်တို့ကိုအဓိကထားတင်ပြ ဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသည်ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု သဘောတရားများ နှင့် လုပ်ထုံးလုပ်နည်းများကို သဘောပေါက်နားလည်စေရန်၊ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဖြစ်စဉ်တွင်ပြည်သူလူထုနှင့်အစိုးရဌာနများအကြား အပြုသဘောဆောင်သောဆက်ဆံရေး ပေါ်ပေါက်လာစေရန်၊ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အခြေပြု တာဝန်ခံယူမှုများ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းများ ဖြစ်သော YSA (Youth Strength Association), ABCD (Action Based Community Development), Alliance for Kyauk Phyu Rural Development, RYNG (Rakhine Youth New Generation) နှင့်Thazin Legal Aid တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၂၇ ဦး သင်တန်းသို့ တက်ရောက်ခဲ့သည်။



စီမံကိန်း တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ စုပေါင်း အမှတ်တရ

STEP Democracy Project စီမံချက် အတွင်း၌ ဆောင်ရွက်ချက်များ

(က) International Democracy Day 2018

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ (တနင်္လာနေ့) တွင် Goethe Institute ၌ International Democracy Day အား ကျင်းပရာ အဆိုပါ ပွဲသို့ စိတ်ပါဝင်စားသူ ၁၅၀ ကျော် တက်ရောက်ကြပါသည်။

STEP Democracy စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် နိုင်ငံတကာ မိတ်ဖက်များ ဖြစ်သော IDEA, DRI, DIPD, Demo Finland တို့အပြင် ပြည်တွင်း အဖွဲ့အစည်းများ ဖြစ်သည့် Hon Bill, Naung Shaung, Pañña Institute နှင့် Scholar Institute တို့မှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပါသည်။

ပွဲစဉ်၏ ပထမပိုင်းတွင် Pannel Discussion တစ်ခုအား ထည့်သွင်းထားပြီး ဒေါက်တာ မသီတာ (မသီတာ စမ်းချောင်း)၊ ယိုင်းလောင်၊ ဦးမင်းဇင်၊ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း တို့မှ မြန်မာ့ ဒီမိုကရေစီ နှင့် ပက်သက်၍ ဆွေးနွေး တင်ပြကြပြီး အဆိုပါ ဆွေးနွေး တင်ပြမှုတို့အား ဦးဇေယျတု မှ ကူညီပံ့ပိုးပေးခဲ့ ပါသည်။



ပွဲစဉ် ဒုတိယပိုင်းတွင် STEP Democracy စီမံကိန်း မိတ်ဖက် အဖွဲ့အစည်းများ၏ စီမံကိန်းဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များ၊ စာအုပ်စာတမ်း၊ အစီရင်ခံစာများ အပြင် ပျော်ရွှင်ဖွယ်ရာ ကစားနည်းအမျိုးမျိုးတို့ဖြင့် International Democracy Day အား ကျင်းပခဲ့ပါ သည်။



တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခြင်းများ၊ ကွန်ယက်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်လျက် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါသည်။



(ခ) ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲ လုပ်ငန်းဆိုင်ရာ သင်တန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ၌ လစ်လပ်နေရာ ဖြစ်သည့် ပြည်နယ်လွှတ်တော် အမတ်နေရာ အတွက် ရွေးကောက်ပွဲအား နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ မဲဆန္ဒနယ်မှ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲ လုပ်ငန်းဆိုင်ရာ သင်တန်းတစ်ခုကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဆောင်၍ စက်တင်ဘာလ ၂၀ ရက်နှင့် ၂၁ရက်နေ့တို့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

Scholar Institute မှ သင်တန်းလုပ်ငန်းစဉ်များအတွင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီ (Monitoring) နှင့် သင်တန်းသားများအတွက် လိုအပ်သည့် အကူအညီများကို ပံ့ပိုးကူညီခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ စုစု ပေါင်း ၉၆ ဦးတို့ တက်ရောက်ကြပါသည်။



သင်တန်းသားများအား လိုအပ်သည့် ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်းများ ထောက်ပံ့ခြင်း



နည်းပညာ အထောက်အကူပြုများနှင့် ရွေးကောက်ပွဲ အရာရှိများ



မဲရုံလုပ်ငန်းစဉ် သရုပ်ဖော်ရန် အဆင်သင့် ဖြစ်နေသူများ



သေချာစူးစိုက် လေ့လာနေသော ကျေးရွာ ကော်မရှင် ဥက္ကဋ္ဌတစ်ဦး



ခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးခင်မောင်ဦးမှ ရှင်းလင်း ပြစဉ်



ပျော်ပျော်ပါးပါး သင်ယူစို့ လား



သင်တန်းသားများ စုပေါင်း အမှတ်တရ

GOVERNANCE PROGRAM

မှ

လုပ်ငန်းဆောင်ရွက်ချက်များ

ယခုလ စက်တင်ဘာလ ၂၂ ရက်နေ့ ၌Governance Program မှ တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ် အတွင်းရှိ ရိုးမကျေးရွာနှင့် ကင်းတောင် ကျေးရွာများသို့ သွားရောက်ခဲ့ကြပြီး ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် ရပ်ရေးရွာရေးကိစ္စရပ်များတွင်အဓိကလုပ်ဆောင်နေကြသောပုဂ္ဂိုလ်များနှင့်လည်းတွေ့ဆုံခဲ့ကြသည်။



တွေ့ဆုံခဲ့ကြသော လူမှုအဖွဲ့အစည်းများတွင် ကျေးရွာသွေး အလှူရှင်အဖွဲ့အစည်းများ၊ နာရေးကူညီမှု အသင်းများ အပါအဝင်၊ ရပ်မိရပ်ဖများနှင့် ဒေသခံ လူငယ်များလည်း ပါဝင်ကြသည်။

ဤ ကဲ့သို့တွေ့ဆုံခဲ့ကြသည့် အဓိကရည်ရွယ်ချက်မှာ မိမိတို့ Scholar Institute ၏ Governance Program မှ Search for Common Ground အဖွဲ့အစည်းနှင့် ပူးတွဲလုပ်ဆောင်နေသော Social Cohesion for Better

Services Delivery စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန်၊ အဆိုစီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သော သုတေသနလုပ်ငန်း၌ ပါဝင်နိုင်မည့် ဒေသခံ သုတေသန များဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန်၊ ဒေသခံသုတေသန သင်တန်းသား ဖြစ်ခွင့် လျှောက်လွှာများကို ဖြန့်ဝေရန် စသည်တို့ဖြစ်ကြသည်။



၎င်းအပြင် ယခုလအတွင်း သုတေသနလုပ်ငန်းအတွက် ဒေသခံသုတေသန သင်တန်းသား လျှောက်လွှာများ ကို လက်ခံခဲ့ကြပြီး၊ ထိုသို့လျှောက်ထားလာသူများ အထဲမှ ဖြစ်တန်ခြေများသူများအား အင်တာဗျူးခဲ့ပါသည်။ ထိုသို့ အင်တာဗျူးပြီးနောက် အရည်အချင်းပြည့်ဝသူများအား ရွေးချယ်ခဲ့ပါသည်။

ထို့သို့ ရွေးချယ်ခဲ့ရာတွင် စစ်တွေမြို့နယ် အတွင်းမှ လျှောက် လွှာ ၂၄ စောင်လက်ခံရရှိခဲ့ပြီး၊ ၁၉ ဦးကို အင်တာဗျူးခေါ်ယူခဲ့ကာ စုစုပေါင်း ၁၅ ဦးကို ရွေးချယ်ခဲ့ကြ သည်။ ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှ လျှောက်လွှာ စုစုပေါင်း ၂၂ စောင်လက်ခံရရှိခဲ့ပြီး၊ ၁၇ ဦးအား အင်တာဗျူးခေါ်ယူခဲ့ကာ၊ ၁၄ ဦးအား ရွေးချယ်ခဲ့

ကြသည်။ ထို့အကူ တောင်ကုတ်မြို့နယ်အတွင်း၌လည်း လျှောက်လွှာစုစုပေါင်း ၂၆ စောင်လက်ခံရရှိခဲ့ပြီး၊ ၂၀ ဦး အား အင်တာဗျူးပြုလုပ်ခဲ့ကာ ၁၄ဦးအားလက်ခံရွေးချယ် ခဲ့ ကြပါသည်။ ရမ်းဗြီမြို့နယ်တွင်လည်း လျှောက်လွှာ ပေါင်း ၂၇ စောင်ကို လက်ခံရရှိခဲ့ကာ ၂၅ ဦးအား အင်တာဗျူးခေါ်ခဲ့ပြီး၊ ၁၄ ဦးအား ရွေးချယ်ခဲ့ကြ သည်။

ယခုလ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်ဖြူမြို့ ၌ Scholar Institute ၏ Governance Program မှ CSO Information Updates Meeting တစ်ခုကို Scholar Institute ၏ ကျောက်ဖြူရုံးခွဲ၌ ပြုလုပ် ကျင်းပခဲ့ကြပြီး ယင်း ဆွေးနွေးပွဲသို့ ပျားဝဲ၊ ကုလဘာ၊ စစ်တော၊ အုန်းတော၊ ဇီဒီယ၊ စေတီတောင် ကျွန်း၊ မြစ်နားတန်း၊ ရှောက်ချောင်းနှင့် အတူ အမ်းမြို့ နယ် တို့မှ လူမှုအဖွဲ့အစည်း ခေါင်းဆောင်းများ မှ တက် ရောက် ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဒေသ အသီး သီးမှ လူမှုအဖွဲ့အစည်းများ အကြား လက်ရှိဆောင် ရွက် နေမှု များကို အပြန်အလှန်နားလည်သဘောပေါက် သိရှိ စေရန် ဖြစ်သည်။ ယင်းဆွေးနွေးပွဲ သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းမှုများ၊ ကျောက်ဖြူဒေသ SEZ ၏ ရှေ့အ လားအလာနှင့် ပက်သက်ချက်များ စသည့်ဒေသတွင်း လက်ရှိအခြေအနေများကို လည်းဆွေး နွေးခဲ့ကြသည်။



ဆောင်းပါးများ ကဏ္ဍ

(မှတ်ချက်။ ။ဤဆောင်းပါးများတွင်ပါဝင်သော အတွေးအခေါ် အယူအဆများသည် ဆောင်းပါးရှင်များ၏ ကိုယ်ပိုင်ယူဆချက်များသာဖြစ်ပြီး **Scholar Institute** ၏ အဘော်များမဟုတ်ကြောင်းသိစေအပ်ပါသည်။)

ကျိန္တလီမှ စစ်တွေ၊ စစ်တွေမှသည် ကျောက်ဖြူသို့

(ခရီးသွား ဆောင်းပါး) အပိုင်း (၂)

ဇင်မောင်မောင်

(သင်တန်းရေရှည်ဖြစ်မြောက်ရေးအတွက် တုတိယအခေါက် လေ့လာဆန်းစစ်သောခရီးစဉ်မှအဆက်။။။)

တို့လည် လိမ့် မည်

ခရီးစဉ်မှာ ကျွန်တော်နှင့်အတူ လိုက်ပါမည့် လူတစ်ယောက် လိုအပ်နေတာကြောင့် လူတစ်ယောက်ကို ထပ်မံရှာထားရပါသည်။ ဤလူ သည် ခရီးစဉ်အတွက် အသုံးဝင် အထောက်အကူဖြစ်စေရေး နှင့် ခရီးရှည်ဖြစ်မြောက်အောင် မြင်ရေးအတွက် ကျွန်တော်တို့ ၃ ရက်အလို လောက် က ကြိုတင်ပြင်မှုများ ပြုလုပ်ထား ရပါသည်။ သည်အပိုင်းအထိ အလွဲအမှား မရှိ ခဲ့ပါ။

ဒါနဲ့မနက်ဖြန်ဆို ကျွန်တော်တို့ခရီးစတင်ပါတော့မည်။ ကျွန်တော်နှင့်အတူလိုက်ပါမည့်လူကို ပြောခဲ့ပါသည် မနက် ၇ နာရီထွက်မည် သံတွဲမှာ နံနက်စာစား မည်ဆိုပြီးမှာလိုက်လေသည်။သူ့အိမ်သည် ကျွန်တော့်အိမ်နှင့် ငါးအိမ် ကျော် လောက်မှာ နေတာ ကြောင့် ရတယ်သူ လာခဲ့ပါ့မယ်ပြောပြီး ထွက်သွား လေသည်။

နှစ်ယောက်လုံးလည်း မနက်ခရီးစဉ်အတွက် အထုတ်အပိုး များ နှင့် ဆီ၊လေ၊ရေ အားလုံး အဆင်သင့်ဖြစ် နေပါပြီ။အဲ့မှာစပြီး ပြဿနာ ကစတော့တာပါပဲ။ နောက်နေ့ နံနက် ၆ နာရီ လောက်မှာ ကျွန်တော့် အမေ ကျွန်တော့်ကို အလောတကြီးလာနိုးလေသည်။ဟဲ့ သားသား နှင့်အကောင်မိန်းမခိုးသွားတယ်ပြောတယ် နှင်တို့ဒီနေ့သွားဖြစ်မလား တဲ့။ အင်း ဒီကောင် တော့လုပ်ပြီ တလွဲ၊ ခရီးက ထွက်မည် မလုပ် သေးအလွဲက အရင်စပြီးလို့ တွေးလိုက်မိသည်။ အိပ်ရာထပြီးသူ့ဆီ ဖုန်းခေါ်လေသည် လူကြီးမင်း စက်ပိတ်ထားပါသည်တဲ့။ အေးလေ ခိုးပါတယ်ဆိုမှတော့ စက်ပိတ်ထား မှာပေါ့လို့။ ကျွန်တော့်မှာလည်း သူနဲ့ သွားမယ်ပြောထားပြီးခါမှ နောက်တစ်ယောက်ရှာဖို့က မလွယ်ပါ။ သူ့ကောင်မလေးရဲ့မိဘတွေကော သူ့မိဘ

တွေ ကပါ သဘောတူတယ်ပြောမှ သုံးရက် မြောက် နေ့မှာ သူကျွန်တော့ အိမ်ရောက်လာလေသည်။

ကျွန်တော့် စိတ် ထဲမှတွေးလိုက်သည် မင်းလုပ် ရက် တယ် ကွာ ခရီးသွားမယ် ဆိုတာသိသိကြီး နဲ့လို့။ ဒါနဲ့ ကျွန်တော် သူ့ကိုဘာမှမမေး၊မပြောပဲ မျက်နှာချင်း ဆိုင် ထိုင်လိုက်သည်။ သူကတော့ ကျွန်တော့မျက်နှာကို မြင်တာနဲ့သိပြီးသားပါ ကျွန် တော်ဘာပြောချင်နေတယ် ဆိုတာ။ သူကျွန်တော့ကိုခတ္တကြည့်ပြီးသူစကားတစ်ခွန်း ပြောလေသည်။ကျွန်တော်ကြားချင်တဲ့စကားပါပဲ။ သူ လိုက်မယ်တဲ့။ ဒါဆိုဟုတ်ပြီ ငါကြားချင် နေတဲ့ စကား ပဲလို့။ အဲ့လိုပဲပြောရမှာပေါ့ သူက ကျွန်တော့် ညီဝမ်း ကွဲ လေကျွန်တော့် အကြောင်း ကောင်း ကောင်း သိသည်။ ဒါနဲ့သူ့မှာ မိန်းမကို လည်းအိမ်ပြန် မအပ်ရ သေးဘူး ခရီး ကိုလည်း လိုက်ချင်တယ် ဘယ်လို လုပ်ရ မယ်ဆိုတာ မသိဘူးဖြစ်နေတယ်တဲ့။

ဒါနဲ့သူ့ကိုကျွန်တော်အကြံကောင်းတစ်ခုပေးလိုက်လေသ ည်။ သူလက်ခံတာကြောင့် အဲ့လိုလုပ်မည်တဲ့။ ကျွန်တော် လည်း အကြာ ကြီးမစောင့်နိုင်တာကြောင့် သူ့မိန်းမကို အိမ် ပြန် အပ်ခိုင်းပြီးနောက်တစ်ရက် ခရီးစဉ်ကို စတင် လိုက် ရပါလေသည်။

ဒီလိုလုပ်လိုက်ရတာ စိတ်ထဲမှာ တော့ မကောင်း ပါဘူး။ သို့သော် အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာကို ဘယ်တော့ မ မှ မရှုပ်ထွေး စေရဘူး ဆိုတာကို ကျွန်တော်သက်သေ ပြ လိုက် တာ ပါပဲ။ခရီးထွက်မယ့်နံနက်က သူ့မိန်းမပါ အိမ် ကို နှစ်ယောက်စလုံးရောက်လာကြလေသည်။ကျွန်တော့် အမေက ခရီးထွက်ခါနီး သူတို့ ပူပူနွေးနွေး လင်မယား နှစ် ယောက်မျက်နှာကိုကြည့်ပြီး ကျွန်တော့် ကိုတိုးတိုးလေး လာပြော သည်။ ငါ့သားဝဋ်လည် လိမ့်မည်တဲ့။

“လည် လည်း လည်ပါစေတော့မေမေ” မတတ်နိုင်တော့ ဘူးလေ။

အိမ်ကနေ သံတွဲထိ မိုင် ၄၀ ကျော်ခရီး တစ် လျှောက် သူ့မိန်းမနဲ့ ပတ်သက်တဲ့ စကား လမ်း ကြောင်း မပြောခဲ့၊ ဦးလည်းဦးမတည်ခဲ့။ သူ့ကို အားပေးစကားနဲ့ အလုပ်၏ သဘော၊သဘာဝအကြောင်းများကိုသာ ဆက်တိုက်ပြော လာခဲ့ လေ သည်။ ကျွန်တော်တို့ သံတွဲမြို့ တောင်ကုတ် ထမင်းဆိုင်မှာထမင်းစားပြီး မအိမြို့ကို ခရီးဆက် ခဲ့လေသည်။တန့်ရူးလ၏အပူချိန်ဓာတ်ကြောင့်အအေးဆို င် သို့မဟုတ် အရိပ် ကောင်း ကောင်းနေရာများတွင် မ ကြာ မကြာ အနားယူကြရသည်။ ၂ နာရီလောက်ကြာ ခရီး ဆက်ပြီး မအိမြို့၏ ကျောက်ဖြူမြို့သွားရာ လမ်း လက် ဝဲ ဘက်မှာ ပျံမေ ဆိုသည့်ထမင်းကော အ အေး ပါ ရောင်းသောဆိုင်တွင် အအေး ဝင် သောက် ကြ လေ သည်။ ဤဆိုင်သည် အမြဲ တန်း မြန်မာ ဇာတ် ကား ကောင်း များ ကြည့် လေ့ရှိသည်။



အဲ့မှာတိုက်တိုက်ဆိုင်ဆိုင်ဗျာ အိမ်ထောင်ရေးကား ဇာတ် လမ်းလေး ကောင်း တုန်းနောက်ခံသီချင်းလေးက ထွန်း အိန္ဒြာဝိုရဲ့ ချစ်ခြင်းကိုမခွဲပါနဲ့ သီချင်းလေး ကြား လိုက်ရ

တော့ ကျွန်တော့်လူမျိုး မျက်ရည်လေးဝဲပြီး ငမန်း ဘူးလေး မော့သောက်နေတာ ကျွန်တော့် ရင် ထဲမ နှစ်မျိုး။ အမေပြောတဲ့စကားကြားယောင်မိသေး ငါ့သား ဝဋ်လည် လေ့မည်ဆိုတာ။

အဲ့ချိန်မှာကျွန်တော် အသိတစ်ခု ဝင်လာ လေ သည်။ ကျွန်တော်တို့ ပြောချင်တဲ့ စကားတွေ မျိုးသိတ်မထားတော့ပဲ ဖွင့်ဟဖို့အချိန် တန်ပြီ ဆိုတာ။ ကျွန်တော် စကားအရင်စလိုက်သည်သီချင်းဆုံးသွားတာနှင့်။ အဲ့သီချင်းဘယ် သူဆိုတာလဲ သိလားလို့။ သူငိုသံနဲ့ပြောရှာသည် အိမ်ချစ် ဆိုတာ မလားတဲ့။စိတ်ထဲတွေ့လိုက်မိသည် ငါ့ညီ မင်းငါနဲ့များ ကွာပါကွာလို့။

စိတ်ဓာတ်မကြံ့ခိုင်ဘူးဆိုတာ သိလိုက်သည်။ အိမ်ချစ်က နောက်မှဆိုတာ ထွန်းအိန္ဒြာဗိုက အရင်ဆိုတာလို့ ကျွန်တော် လည်း သိသ လောက် စကားအစပျိုး လိုက်သည်။ ပြီးမှ ဆက်ပြီးငါ့ညီ ငါမင်းကို တောင်းပန်ပါ တယ်ကွာ မင်းဘယ်လိုခံစားရမယ်ဆိုတာ ငါ သိပါတယ်။ နောက်ကြောင်းတော့ ပြန်မလှည့် ပါနဲ့ ဒီခရီးမှာ ငါတစ်ဦးတည်း အဆင်မပြေလို့ပါ လို့ပြော တော့မှ သူက ရယ်ပြောပြောလေသည် ဘာ လို့ပြန်မှာလဲ အစ်ကို ကြီးနဲ့ လိုက်လာပြီ ပဲတဲ့။

သူ့ဂတိသူတည်တယ်ပြောသည်။ဒီအသံကြားရမှ ကျွန်တော်စိတ်ချတော့ လေသည်သူ့ကို။ မဟုတ်ရင် မအီ ကလိုင်းကားနဲ့ အိမ်ပြန်ပြေးရင် ဒုက္ခပဲဆိုပြီး။ ဒါနဲ့ဆက်ပြီး သူ့ ချစ်ဇနီးလေးနဲ့ နောက်ဖြစ်လေးတွေ ဖွင့်ဟ ပါလေရော။

၅၀၀ တန်ကျပ် ကွမ်းယာ

ကျွန်တော်တို့ နာရီဝက်လောက် စကားပြော နားပြီး အမ်းသို့ခရီးဆက်ခဲ့ပါသည်။ အမ်းမြို့ ရောက်သော အချိန်သည် ညနေ ၅ ခွဲရှိပါပြီ။ အမ်းမြို့ဟောင်း စဝင် ဝင်ခြင်း စစ်တွေမြို့သို့သွားရာလမ်းမပေါ် ဝဲယာဘက်တွင် မေမြတ်နိုး ထမင်းဆိုင်တည်ရှိသည်။ ထမင်းဆိုင်ရှေ့တွင် လေဆိပ်သွားရာလမ်းရှိလေသည်။ ဤဆိုင်သည် ထမင်း၊ ဟင်းချက်တာမဆိုး စားကောင်း သည်။ အမြဲတန်းလို လိုလည်းစားဖြစ်ပါသည်။ သို့သော်ကျွန်တော်တို့ ထမင်း မစား ချင် သေး တာကြောင့် အအေးဝင်သောက် ဖြစ်ကြသည်။ ဆိုင်ရှင်သည် ကျွန်တော့်ကို သိနှင့်နေတာကြောင့် ဘယ်သွားမလဲမေးတော့ ကျွန်တော် လည်း မြောက်ဦးကို ဘုရားဖူးလို့ ပြောလိုက် သည်။ အမှန်တော့ စစ်တွေကို သွား မှာပါ။ဆိုင်ရှင်ကပြောလေ သည် မြောက်ဦးကို ခုချိန် သွား မည် ဆိုလျှင် ၁၀ ခွဲ၊ ၁၁ လက်မှရောက် လေ့မယ်တဲ့။ဒါပေမယ့် ငါတို့တို့ မင်းပြားနဲ့ မြောက်ဦး ကြားကို ညနက်မဖြတ်စေချင်ဘူးတဲ့။အဲ့ဒေသမှာက တစ်ဖက်နဲ့ တစ်ဖက် လူမျိုးကြားတင်းမာမှု တွေဖြစ်နေတာကို သိလိုက်တော့ မင်းပြားမြို့မှာ ညအိပ်ကြဖို့ ဆုံးဖြတ်လိုက်ကြလေ သည်။ အဲ့ဆိုင်မှာ မှတ်မှတ်ရရ ကျွန်တော် တို့ကွမ်းယာ ၅၀၀ ဖိုးဝယ်လေသည်။ ကွမ်းဈေး တက်နေတာ နှင့် တူပါသည် ကွမ်း ၅၀၀ ဖိုးမှ ၇ ယာပဲ ရ လေသည်။ ကျွန်တော်တို့က တစ်ခါစားရင် နှစ်ယာ ပူး စားတာတစ်ယောက်ကို။နှစ်ယောက်ဆိုတော့ နှစ်ခါစားတောင်မရှိတာနဲ့ ကျွန်တော်စောဒကတက်တော့ ဆိုင်ရှင် ခမျာ ကျွန်တော် တို့ ကိုတစ်ယောက်တစ်ရာစီ အပိုကျွေး လိုက်ရ လေသည်။ ကျွန်တော်တို့ လည်း ကျေးကျေး ဆိုကာ မင်းပြားမြို့သို့ခရီးဆက်ခဲ့ပါသည်။

ရေပေါ်ပုဆင်းနား ရှည်လှမ်းများ

မင်းပြားမြို့အဝင် ရာမောင်တံတား ကို ဖြတ် ခဲ့သော အချိန်သည် ညဇနာရီခွဲ ကျော်နေ ပါပြီ။ နှစ်ယောက်စလုံး လည်း နေ၏အပူချိန်၊ဆိုင်ကယ်ချိုင့်တွဲခက်တွေနဲ့ကြောင့် သောက်ဖို့စားဖို့ဆိုတာထက် အိပ်ဖို့ကိုသာ စိတ် ကူး နေ ကြ လေ သည်။ စိတ်ထဲမှာတော့ အလွန်ပျော်ပါ သည် မင်းပြား မြို့ကိုမြင်နေရတာကြောင့်ပါ။

မင်းပြားမြို့နဲ့မြောက်ဦးမြို့သို့လမ်းခွဲအတိုင်း ဆက်သွား တော့မင်းပြားမြို့အဝင်တံတား၏ ကိုက်ရှပ်လက်မှာ လှမ်းမြင်တာကကျောက် တင်ကားတွေ၊ သုံးဘီးလမ်း ကျိတ်စက်တွေနဲ့ ကားတွေဆိုင်ကယ်တွေနဲ့အော်သံ၊ ဟစ်သံ တွေနဲ့အလုပ်ချုပ်နေကြတာမြင်သည်။

ဧကန်တော့ တံတားပြင်နေတာသေ ချပြီ။ ဆောက်လုပ် ရေး ပစ္စည်းတွေထမ်းလျှက်လူသုံး ယောက်ကျွန်တော်တို့ ကိုလာပြောလေသည် တံတားပြင်နေတယ် ဒီလမ်းက ဖြတ် လို့ မရ တော့ ဘူးတဲ့။ သေပါလေရော ဒါနဲ့ “မင်း ပြား” မြို့ ထဲ ကို ဒီလမ်းအပြင်ဘယ် လမ်းက သွားလို့ ရနိုင်သေးလဲမေးတော့ ခင်ဗျားတို့ဖြတ်လာခဲ့တဲ့ ရာမောင် တံတား အဆင်းလက်ဝဲဘက်မှာ လမ်း ရှိတယ် အဲ့လမ်း အတိုင်း ဆက်သွားရင် မြို့ထဲ တန်း ရောက်တယ် ဆိုပဲ။ ကျွန်တော်တို့လည်း ခရီးပန်းနေတာနဲ့ဟုတ်ပြီ ကွာဆိုပြီး နောက် ကြောင်း ပြန်လှည့်လိုက်လေသည်။

စိတ်က တော့ သိပ်အလိုမကျချင်တော့တာတော့ အမှန်။ အဲ့လမ်းထိပ်လည်းရောက် တော့ သေ ချာ အောင်ဆိုပြီး လမ်းထိပ်က ကင်းစောင့် တဲ့ စခန်းကို ဝင်မေးသည်။ စခန်း မှာလူ တစ် ယောက် လှုပ်ရှား နေတာမြင် တော့

ကျွန်တော် မေး တာ က အစ်ကို ဒီလမ်း အတိုင်းသွားရင် မင်းပြား မြို့ ထဲရောက် သ လား လို့ပေါ့။

ဝတ်စုံအပြည့်နဲ့လူတစ်ယောက်ထွက်လာပြီးဖြေသည် မသိဘူးတဲ့ရောက်သလားမရောက်လားကို။ပြီးတော့ စခန်းထဲပြန်ဝင်သွားလေသည်။ အသံကလည်း ခတ်ဝဲဝဲနဲ့ သိပ်နား တော့နား မ လည် တာနဲ့ ကျွန် တော် ညီကို မေးသည် မင်း ကော နားလည်လိုက်လားဆိုတာ။

သူလည်း နားမလည်ဘူးတဲ့။ ဒါနဲ့ ကျွန်တော် ထပ် မေး ပြန်တော့ ကျွန်တော် မသိဘူး လေ တဲ့။ အင်း စိတ် ထဲ မှာတော့ ပေါက်ကွဲချင်နေပြီ ဒါပေမယ့် ကိုယ့် နေရာ၊ ကိုယ့် ဒေသ မဟုတ် တော့ စိတ်ကို တတ်နိုင်သမျှ ထိန်း ချုပ်ထား လိုက် ရလေသည်။ ရွေးစရာလမ်းလည်း မရှိ တော့ ညီကိုကဲမင်းဆင်း ဆိုင်ကယ်ငါစီးမယ်ဆိုကာ ကျောက်ခင်းလမ်းအတိုင်းစုံလာပြီး ၂ ဖာလုံ လောက် ရောက်ရော လမ်းခင်းနေတာ တွေ့ပြန်ရော။ ကျွန်တော် တို့နှစ်ယောက်လုံးအာမေတိတ်သံတစ်ပြိုင်တည်းထွက် လိုက်လေသည်တွေ့ပြန်ပြီချီးထုပ်ပဲကွာလို့။ လမ်းခင်း သ မားများသည်အထုပ်အပိုးများ၊ ဆိုင်ကယ်တစ်စီးနဲ့ ကျွန် တော်တို့နှစ်ယောက်ကိုမြင်လေတော့ဗမာလေသံနဲ့လှမ်း အော် ပြော လေ သည်။

“ဒီကသွားလို့မရဘူးဟေ့” လမ်းခင်း နေတယ်တဲ့။ ဘေးပတ်ပတ်လည်ကြည့်လိုက် တော့လည်း အိမ်ခြံ ၀ တိုင်းတွင် မူဆလင် မိသားစုများ ဘယ်သွား လို့သွား ရမှန်းမသိဖြစ် နေရှာသော ကျွန်တော်တို့နှစ်ယောက်ကို စိမ်းဝါးစွာကြည့်နေကြလေသည်။

အချိန်ကလည်း ညီအစ်ကိုမမှန်းတတ်၊ မှန်းတတ် အချိန်။ အော် ငိုတို့ သူတို့ရွာထဲ ရောက်နေတာ ကိုသိလိုက်ပြီ။

စိတ်ကောလူပါ အဲဒါမှာ အပင်းပန်းကြီး ပင်ပန်း တော့ တာပဲ။ အန္တရယ်ရဲ့ကို မဖြတ်ချင်လို့ မင်းပြားမြို့မှာ ဝင် နား ပါတယ်ဆိုမှ ခုတော့ ထိပ်တိုက် တွေ့ပြီ ပေါ့လို့ ညီ ဘက်ကို လှည့်ပြီး ပြောလိုက်သည်။ နှစ်ယောက်စလုံး လည်း ဂျီသငယ်ကျား ကို မြင်သလို ဘာလုပ်လို့ ဘာ ကိုင် ရမှန်းမသိ ဖြစ် နှင့်နေလေပြီ။ ညီကိုကျွန်တော်ပြောလေသည် မင်းအတော်ငါ့ကိုအိမ်ကမထွက်ခင် မှာလိုက်တယ်။ မင်းတို့ လင်မယားကိုရှင်ခွဲခွဲလို့ ငါ့ကို ဝဋ် လည်မယ်ဆိုတာ။ ခုတော့ ငါအသက်ပါ ပေး ရတော့မယ်လို့။ သူလည်းမပြုံးနိုင်၊ မရယ်နိုင် ဖြစ်နေတာကြောင့် ကျွန်တော်အားတင်းပြီး ပြောလိုက်သည်ဘာမှမကြောက်နဲ့၊ ငါကြည့်ရှင်း မယ် လို့ တစ်ခုတော့ရှိ တယ်မင်းစကားတစ်ခွန်း မှမပြောနဲ့ငါပြောမယ်။ တစ်ကယ်လို့ပြဿနာ ဖြစ်ရင်မထွက်ပြေးနဲ့ရင်ဆိုင်ကြမယ်လို့။ သူကကြောက်သံလေးနဲ့ ဟုတ်ကဲ့တဲ့။ ကျွန်တော့် ညီဆိုတဲ့ ကောင် ကျွန်တော်နဲ့စကားပြောတိုင်း ဟုတ်ကဲ့ ဆို တဲ့ လေသံနဲ့ တစ်ခါ မှမပြောဘူး။ မှတ်မှတ် ရရဒီအချိန်တော့သူ ပြောထွက်ပြီလေ။

မင်းပြားမြို့ကအသိဖုန်းနံပါတ်များရှိမလားဆိုသောအသိဝင်လာတာနှင့်ကျွန်တော့်ဖုန်းကိုထုတ်လိုက်သည်။ ကတ်ဆိုးဝင်တာပဲဗျာအားကုန်နေပြီ၊ ညီကိုအကူညီရမလား မေးပြန်တော့လည်းသူ့ဖုန်းအားကုန်သွားတာကြာပြီတဲ့။ ကျွန်တော်တို့လမ်းတစ်လျှောက်လုံး Google Map ကို အသုံးပြုလာတာကြောင့် Batteryကုန်သွားခြင်း ဖြစ် ပါသည်။ ဒေါသကတော့ ထွက်ပြီးခြင်း ထွက် ခြင်း ပဲပေါ့။ ညီကိုဆိုင်ကယ်နား မှာပဲ နေခိုင်းပြီး ကျွန်တော် ရေပေါ်ပုဇင်းနားတဲ့ရှည်လှမ်းများနှင့်အပူပင် တကြီး လမ်းသွယ်များကိုလိုက်ရှာနေခိုက်။ အသက် ၂၀ ဝန်းကျင်ရှိ မူဆလင်

ဥယျာဉ် ချည်းကပ်လာပြီး ရခိုင်လေ သံဖြင့် အသံအားတင်းမာစွာနဲ့ မေးလေသည်။

သူတို့လက်ထဲမှာတော့ အန္တရယ်ပြန်နိုင်စေသည့် လက်နက် တစ်ခုမှမပါ။ အစ်ကိုတို့ဘယ်သွားမလို့ လဲ ဘက်ကလာတာလဲတဲ့။ ညီကိုနတ်ပိတ်ခိုင်း ထား တာ ကြောင့် ကျွန်တော်ဖြေလိုက်သည်ကျွန်တော်တို့ကျိန္ဒလီက လာတာပါ မြောက်ဦး ကို ဘုရားဖူးထွက် လာတာ ပါ လို့ ကျိန္ဒလီ လေ သံဖြင့် ယဉ်ကျေးစွာ ပြန် ပြော လိုက် လေသည်။ သူတို့ ဥ ယောက်ဆက် မေးမြန်း လေသည် ဒါဆို အစ်ကိုတို့ဒီကိုဘာကြောင့်ရောက်လာရ တာလဲတဲ့။ ဒီလိုပါ ကျွန်တော်တို့သွားနေကျ မြင်းပြားမြို့ အဝင် တံတား ပြင် နေတာကြောင့် အဲကလူတွေက ဒီက သွားလို့ ရတယ်ဆိုတာနဲ့ ရောက်လာခြင်းဖြစ် ပါတယ် လို့ထပ်လောင်း ပြောကြားလိုက်ပါသည်။ ဒီကသွားမရဘူးအစ်ကိုတို့လာတဲ့လမ်းကြောင်းအတိုင်းပြန်သွားပါဆိုပြီးသူတို့ဥဦး ကျွန်တော် တို့ အနား မှထွက်ခွာ သွား ဘလေ သည်။ ကျွန်တော်တို့လည်းပင်ပန်းတာကတစ်မျိုး၊ စိတ် သောကရောက် ရတာကတစ်ဖုံ အိမ်ခြံဝက မိသား စု တွေ များရဲ့ အကြည့်ကမခွာတာက တစ် ကြောင်း ။ အဲချိန်အသံတစ်ခုကြားလိုက်သည် ဘုန်းတော် ကြီး ကျောင်းက တရားသံ။

စိတ်ထဲပျော်၊ ဝမ်းသာသွားလေသည် ငါ တို့ မြို့နဲ့နီးနေပြီ ဒါမှမဟုတ်ဒီ အနီးနားမှာ ဘုန်း ကြီး ကျောင်း တော့ရှိရမည်။ ပြီးတော့လည်း အနီးနားမှာက လမ်းလုပ်သား တွေလည်းရှိလေ တော့ သူစိမ်းဆိုတာ ငါတို့ကြည်း မဟုတ်ဘူး ဆိုတာ အသိဝင်လာလေသည်။

အဲလိုတွေးနေတုန်း မျက်နှာတစ်ဖက်၊ တစ် ချပ်မှာ ဆံပင်တွေထွက်လို့ လူတစ် ယောက် စက်သီး စီး လာပြီး ကျွန်

တော် တို့အနားကဖြတ် မည်လုပ်တော့ ကျွန်တော် အကူ ညီရမလားဆိုပြီးမေးလိုက်သည်။ အစ်ကိုခဏလေး ပါဆို ပြီး ကျွန်တော်တို့ အခက်ခဲဖြစ်နေ တာတွေပြောပြ တော့ သူကပြောလေသည် ကျွန်တော် လည်း မြို့ထဲ သွားမှာ တဲ့ ကျွန်တော်နဲ့ လိုက်ခဲ့ပါတဲ့။

ကံကြမ္မာကိုယ့်ဘက်ပြန်လှည့်လာပြီဆိုတဲ့အ တွေးနဲ့ အဲ့ဒီ လူနောက်ကလိုက်ခဲ့လေသည်။ သို့သော် သတိက တော့ အမြဲရှိနေပါသည်အဘယ်ကြောင့်ဆိုသော်သူခေါ် ဆောင် သွား ရာနေရာသည် အိမ်ကျိုအိမ်ကြား၊ လမ်း ကျို လမ်း ကြားမှခေါ်ဆောင်သွားခြင်းကြောင့်ပင်တည်း။

ဆိုးလိုက်တဲ့လမ်း၊ ပြပေမြင့်ကွန်ကရစ်လမ်းပေါ်ဆိုင်ကယ် ထမ်းတင်ရနဲ့လမ်းတစ်လျှောက်တွေးမိပါသည်။

ငါတို့ရောက်မှရောက်ပါ မည်လားလို့ ငါတို့ဒီနေ့မှ မသေ ရင်၊ ဘယ်တော့မှသေမှာမဟုတ်တော့ဘူးလို့လည်း ညီ ကို ဂယောင်ချောက်ရှားပြောမိသေး။လမ်းပြကို တော့ လမ်း တစ်လျှောက်မျက်ခြေမပြတ်စေရ ကြည့် လာခဲ့လေ သည်။တစ်နာရီလောက်ကြာဖြစ် သန်းပြီး မီးထိန်ထိန် လင်း လို့လမ်းဆုံတစ်ခုသို့ ရောက်လေပြီ။ မြို့ကို ရောက် ပါပြီဆိုသည့် အသံလမ်းပြ ဆီ မှ ကြား ရလေသည်။

စိုးရိမ်စိတ် များသည် အဲ့မှာ တစ်ဝက် လောက် ကျ သွား လေပြီ။ အဲ့အချိန်မှလမ်းပြကို သေချာကြည့် မိလေ သည်။ စက်ဘီးကိုခွဲလျှက်သား လူက ဖြောင့် ဖြောင့် အသား ဖြူ ဖြူပသိုင်းမွေးများနှင့် စိတ်ကောင်း ရှိမည့်ပုံ၊ပြီးတော့ သူနောက်ဆုံး စား တဲ့ ကွမ်းယာ ကုန်သွားလို့ အိပ်အခွန် ကိုစွန့်ပစ်လိုက်လေသည်။ ကျွန်တော်အကြံတစ်ခုပေါ် လာတာနဲ့သူ့အနားသွားပြီးကွမ်းယာဆိုင်တစ်ဆိုင်လိုက်ပို့ ပေးပါ အစ်ကိုကိုကျေးဇူးဆပ်တဲ့ အနေနဲ့ ကွမ်း ယာ

ကျွေး ချင် လို့ပါပြောတော့ သူရယ်ပြီးပြော လေသည်။ ရပါတယ် ကျွန်တော်လိုက်ပို့ပေး ပါမည်တဲ့။ ဒါနဲ့ကွမ်းယာ ဆိုင် လည်း ရောက် တော့ သူ့ကိုကွမ်းတစ်ထောက်ဖိုး ဝယ် ကျွေး လိုက်လေသည်။ အချိန်က ၁၀ခွဲ၊မေးတဲ့ လက် စတော့မထူးတော့ပါဘူးလေဆိုပြီး အစ်ကို ကျွန် တော် တို့ကိုတည်းခိုခန်း တစ်ခု လမ်းညွှန် ပေးပါဦးလို့ ထပ် တောင်း ဆိုရ ပြန် သည်။ ဒါနဲ့ပဲ သူ့ခမျာ လိုက်ပို့ပေး ရှာ ပါ သည်။ တည်းခိုခန်း သည် ပိတ်တော့မည်နဲ့ တူပါ သည် အနည်းငယ် မျှ နောက်ကျသွားလျှင် တည်းခိုခွင့် ရတော့ မည် မဟုတ်ပဲ လမ်းမှာအိပ်ရပါမည်။ အချိန်၁၁ခွဲ နေပြီ။ လမ်းပြကို ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်း မသိတော့ပါဘူး။ တစ်ကယ်ကျေးဇူးတင်ပါတယ်ပြော တော့သူလှည့်ထွက်သွားလေသည်။ကျွန်တော်တို့ နှစ် ယောက် လည်း တည်းခိုခန်းထဲရောက်မှတစ်ယောက်ကို တစ် ယောက် ကြည့်လိုက်တော့လူရုပ်မပေါ်၊အသက် မှ ရှိ သေး ရဲ့လားလို့ ကိုယ့်ကို ကိုယ်ပြန်ဆန်း စစ်ကြည့် တော့ညီကမိန်းမနဲ့တွေ့ရဦးမယ်တဲ့၊ ငါလည်း မိန်းမ ယူ ချင် သေးတယ်ကွာ၊ ဒါခရီးအစပဲရှိသေးတယ်လို့စနောက် ပြောထွက် လေ တော့သည်။အဲ့နေ့ကစပြီး ကျွန်တော်တို့ ဖုန်းကို အမြဲဂရုစိုက်တတ် သော အလေ့ ထဖြစ် လာပါ တော့ သည်။

အားပေး စကား

နောက်နေ့နံနက်စာစားပြီးသည်နှင့် ကျွန်တော် တို့ စစ် တွေ့မြို့သို့ခရီးဆက်လာခဲ့ပါသည်။ တံတား က တော့ သစ်သားတံတားပါ။တံတား ဘေးက ကွန်ဂရစ် တံတား တည်ဆောက် နေ တာပါ။ နေ့ခင်းနေ့လည် သစ်သား တံတား ပေါ်ကဖြတ်သန်း သွားလာလို့ ရပါသေးသည် ဆိုတာနှင့် တံတားဘက်လမ်းကပဲထွက်ခွာလာခဲ့လေ

သည်။ ညတုန်းကခုလိုပေးသွားခဲ့ရင် အသက်အန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရမှာမဟုတ်ဘူးလို့စိတ် ထဲတွေးမိပါသေး သည်။ မင်းပြားမြို့နှင့် မြောက်ဦးကြား အခက်ခဲတစ်စုံ တစ်ရာ မကြုံ စေချင်တာကြောင့် ဆီ၊ရေ၊လေ စက်ကြည့် တော့ ဆီခမ်းနေသည်ဟုညီကပြောလေသည်။ သို့နှင့်ပင် မင်းပြားမြို့ထွက်ထွက်ခြင်းဆီဆိုင် တွင် ဆီဝင်ဖြည့် လေ သည်။မှတ်မှတ်ရရဆီဆိုင် မှ ဝန်ထမ်းအမျိုးသမီး တစ်ဦး သည် ကျွန် တော်တို့ဆိုင်ကယ်ကိုဆီဖြည့်ရင်း မေး လေ သည်။ ကျွန်တော်တို့လည်း ပိုက်ဆံထုတ်၊ ဘောင် ချ ပါ ယူမည်ဟုအော်ပြောနေတာနှင့်အလုပ်ရှုပ်နေသောအချိန် ။ အစ်ကိုတို့ဘယ်ကလာပါသလဲ၊ဘယ်သွားမလို့လဲတဲ့။ သံတွဲကလာတာ မြောက် ဦးကိုသွားမည်လို့အမှတ်မထင် ပြောလိုက်တော့ သံတွဲမှာလည်း အစ်ကိုတို့လို ခန့် ချော တွေ ရှိ တာပဲလားတဲ့။ ကောင်မလေးကြည့် လိုက် တော့ ဆံကောသာအနက် ရောင်ကျောဆင်း၊ သနပ်ခါး ပါး ပါး လေးလူးကာ၊ နှင်းဆီရောင်နှုပ်ခမ်း၊မျက်ခုံးလေးထင်း ပြီး၊ နှာတန်လေးကလည်းစင်းလို့၊ ကြည့်ရတာ မထိ ခိုက် သေး တဲ့ ထိကရုန်း ပင် လေး လို့။

ညတုန်းကအဖြစ်အပျက်ကိုညီမလေးမသိလို့ပဲ အသက်မသေလို့ဆီလာဖြည့်နိုင်တာ၊ အဲ့တုန်း ကအစ်ကိုတို့ရုပ်ကိုသာညီမလေးမြင်ရင်ဒီစကားပြောမှာ မဟုတ်ဘူးလို့ပြောလိုက်လေသည်။ ဆီလည်းဖြည့်ပြီး တာနှင့်ညီမလေးလည်းအရမ်းလှတယ်လို့ပြောတော့၊ ကောင်မလေးကမြောက်ဦးကနီးနေပါပြီ၊လမ်းမှာဂရုစိုက် မောင်းသွားပါတဲ့။ကျွန်တော်တို့လည်းကြာကြာမနေချင် တော့တာနှင့်ကျေးဇူးပဲညီမလေးလို့ပြောပြီးဆိုင်ကယ် လီဗာ ကိုတင်းတင်းလေးဆွဲပြီးဆီဆိုင်မှထွက်ခွာလာခဲ့ တော့သည်။ညတုန်းကအခက်ခဲနှင့်ဒီကောင်မလေး ချီး ကျူးစကားနဲ့ကျေအေးပါတယ်လေလို့ညီဘက်လှည့်ပြော

မိသေး။ညီကလည်းမိန်းမရတာပူပူနွေးနွေးပသေးဆိုတော့ ပိုးကမသေနိုင်သေးဘူး နေက်က တစ် ခွံခွံဆီဆိုင်ဘက် လှည့်ကြည့်လှည့်ကြည့်လုပ် နေလေသည်။

ဒါနဲ့ကျွန်တော်မေးလေသည်မင်းကျန်နေခဲ့မလား၊ငါပြန်မှ ဝင်ခေါ်မယ်ဆိုကာမှ ဘယ်သူကဘာဖြစ်နေလို့လဲတဲ့။ အေးလို့မင်းအကြောင်းမသိရင်ခက်မယ်၊ထမီစမြင်တိုင်း ရင်ခန့်တဲ့အထဲမှာမင်းပါတယ်လို့ပြောလိုက်တော့ သူ အ ရှက်ပြေရယ်ပြီး မဆိုးဘူးနော် ဆို ပဲ။ ဒီကောင်နဲ့တော့ ခက်ပြီရှေ့ ဆက်ဘာတွေဖြစ်ဦးမလဲဆိုပြီးကျွန်တော့စိတ် ထဲတွေးလိုက် မိသည်။

အို ဂစ္စပနဒီ

မိနစ်၅၀လောက်ခရီးဆက်ပြီးမြောက်ဦးမြို့ကို ဖြတ်ကျော် လေသည်။ ညီကမြောက်ဦးမှ ဘုရား များကို ဖူးချင်နေ သော် လည်း စစ်တွေ သို့ စော စောရောက်ချင် သည်နှင့် အမှတ်တရပစ္စည်းများဝယ်ရင်းအပြန် မှဖူးမည်ဟု ဆုံး ဖြတ် လိုက် ပါ သည်။ သို့နှင့်ပင် ကျော်တော်မြို့ရှိ ဂစ္စပ နဒီ တံ တား နား ဗုဒ္ဓမြတ်စွာဖုရား ရပ်နားတော်မူခဲ့ သော ကျောက်တော်တောင်ကိုမြင်လေသော်။ ကျွန်တော်က တော့ ရောက်ဖူး နေ သည်နှင့် မင်း ကိုပြစရာရှိသည် ဆို ကာ ညီကိုတောင်ပေါ်ခေါ်သွားလေသည်။တောင်ပေါ်သို့ စတက်ခြင်းပင်လမ်းဘေးရှိ မြေပြင်နှင့် အပင်များ ပေါ် တွင် မျောက်များကိုမြင်တွေ့ရလေသည်။

မကြာမီတောင်ထိပ်သို့ရောက်လေပြီ။ တောင် ထိပ် ပေါ် တွင်ဈေးတန်းနှင့်အအေးဆိုင်များတည်ရှိနေပြီးခရီးသွား များလာလျှင်အစာတောင်းနေသည့်အရောင်မျိုးစုံဖြင့် မျောက် အစုလိုက်၊အဖွဲ့လိုက်များကိုမြင်တွေ့ရလေပြီ။

ထိုချစ်စရာလေး များကိုအစာကျွေး၊ခါတ်ပုံရိုက်ရင်းပင် သူတို့အ ကြောင်းကိုဆိုင်ရှင်များထံမှသိရသည်မှာ။

ထိုဒေသရှိ မျောက်များသည်တောင်ပေါ်နှင့် တောင် အောက် ခွဲ၍သူတို့အဖွဲ့နှင့်သူတို့နေကြ သည်တဲ့။ အထူး သဖြင့်အပေါ်နှင့်အောက်အဖွဲ့ နှစ်ဖွဲ့ မတည့် ကြ ပါဘူး ဟု ဆို လေသည်။တောင်ပေါ်မှ ဘေးပတ် ပတ် လည်ကြည့် လိုက်လျှင်ရှုခင်း များသာယာ၊ လှပ ပြီးဂစ္စပနဒီ တံတား ကိုအ တိုင်းတိုင်းမြင် နေရလေပြီ။ အောက်သို့ပြန်ဆင်း ပြီးခစ္စပနဒီတံတားကိုဖြတ်နေစဉ်ကိုကိုင်ဇာသီကုံးစပ်ဆို ထားသည့်ဂစ္စပနဒီသီချင်းကိုကြား ယောင်မိပြီး သူဒီကို ရောက်ခဲ့သေးတာပဲဟုစိတ်ထဲတွေးကာကျောက်တော် မြို့ကိုဖြတ် ကျော်ခဲ့လေသည်။

ကွမ်းတောင်ကြက်ကင်

မြောက်ဦးမှစစ်တွေ Highway လမ်းမ ပေါ်ရှိ ပုဏ္ဏား ကျွန်းမြို့အလွန်စစ်တွေနှင့်ငြိမ့်အကွာတွင် ကွမ်းတောင် ဟု ရွာတစ်ရွာတည်ရှိပါသည်။ ကွမ်းတောင်ဟု လူသိများ သည်မှာ ကွမ်းရွက် ကြောင့်မဟုတ်ပါ။ ၎င်းရွာ၏ လတ် ဆတ် သော ကြက်ကင်ကြောင့် သာ လူသိ များ ရခြင်း

ဖြစ်ပါသည်။ ကွမ်းတောင်တွင် ကျွန်တော် တို့ ကြက် ကင် စားရင်း အနားယူကြလေသည်။ လတ်ဆတ် သော အရသာကိုစားရခြင်း ကြောင့်ထင်ပါသည် ပင်ပန်း ထား သမျှအရာထက်ဝက်လောက်ပြေ ပျောက်သွားခဲ့ လေ သည်။ နာရီဝက်အနားယူပြီးစစ်တွေသို့ ခရီးဆက်ခဲ့ လေ သည်။

(အပိုင်း(၃) ဆက်ပါဦးမည်။)


.....။.....



“ဖွံ့ဖြိုးရေး သဘောတရားနှင့် လက်တွေ့” အပိုင်း(၂)

Katie Willis ၏ Theories and Practices of Development အား ကိုရိုက်(Akyab)မှ မြန်မာပြန်ဆိုသည်

(ယခင်လမှ အဆက်)



(အထက်ဖော်ပြပါသည် HDI (Human Development Index) ခေါ် လူသားအရင်း အမြစ်ဖွံ့ဖြိုးမှု အညွှန်းကိန်း အား ကျန်းမာရေး၊ ပညာရေးနှင့် ဝင်ငွေဟူသော အညွှန်းကိန်း (၃)ခုပေါင်း၍ သတ်မှတ်ပုံကို ဖော်ပြထား သော ပုံဖြစ်သည်။) ကိုးကား - UNDP (2002: 252-3)

၁၉၈၀ ခုနှစ်များနောက်ပိုင်း၌ ဖွံ့ဖြိုးရေးဟုဆိုလိုက်လျှင် များသောအားဖြင့် စီးပွားရေးပတ်ဝန်းကျင်တစ်ခုတည်းဖြင့် တိုင်းတာနေကြခြင်းသည် လွန်စွာမှပင် မပြည့်မစုံသော တိုင်းတာယူဆချက်တစ်ခု ဖြစ်ကြောင်းကို သဘောပေါက်လာကြသည်။ ထို့ကြောင့် UNDP (United Nation Development Programme) ၏ ဦးစီးဦးဆောင်မှုဖြင့် ဖွံ့ဖြိုးမှုတိုင်းတာရန် နည်းလမ်းအသစ်တစ်မျိုးကို တီထွင်ဖန်တီးခဲ့ကြသည်။ ယင်းနည်းလမ်းအသစ်တွင် လူသားတို့၏ ဖွံ့ဖြိုးမှုကို တိုင်းတာရန် ရှုဒေါင့်သုံးခုကို အသုံးပြုခဲ့ကြသည်။ ယင်း ရှုဒေါင့် သုံးခုတို့မှာ (၁) အသက်ရှည်ကျန်းမာမှု (၂) ပညာရေးနှင့် အသိဉာဏ်ပညာ (၃) လူနေမှုအဆင့်အတန်းမြင့်မားမှု စသည်တို့ဖြစ်ကြသည်။ UNDP အနေဖြင့် ဖွံ့ဖြိုးမှုအပေါ်တွင် အထက်ပါအယူအဆသစ်ဖြင့် ချဉ်းကပ်ထားသည်ရှုဒေါင့်သုံးခုကို အချက်အလက်ချက်ဖြင့် တိုင်းတာသတ်မှတ်ခဲ့ကြသည်။ ယင်းအချက်အလက်ချက်တို့မှာ ၁) မွေးဖွားနှုန်း/ သေဆုံးနှုန်း ၂) အရွယ်ရောက်သူများ စာတတ်မြောက်မှုနှုန်း ၃) ကျောင်းတက်ရန် စာရင်းပေးသွင်းမှုနှုန်း (၄) GDP ဝင်ငွေအညွှန်းကိန်းများဖြင့် တိုင်းတာခြင်း စသည်တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ တိုင်းတာချက်လေးခုကို အခြေခံလျက် HDI ဖွံ့ဖြိုးမှုအညွှန်းကိန်းများကို သုညအမှတ်မှ စ၍ နံပါတ်စဉ် အလိုက်ဖော်ပြကြသည်။

HDI (Human Development Index) နှင့် GNP (Gross National Product per capita) တို့အား နှိုင်းယှဉ်ကြည့်ခြင်း


UNDP(2003)အစီရင်ခံစာမှသတင်းအချက်အလက်များကိုအခြေခံလျက် ကမ္ဘာ့နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်ကို ဝင်ငွေအညွှန်းကိန်းဖြင့် တိုင်းတာ သတ်မှတ်

ခြင်းနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု အညွှန်း ကိန်း ဖြင့်တိုင်းတာသတ်မှတ်ခြင်း တို့ကို နှိုင်း ယှဉ် ကြည့်ပါက ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ရှုဒေါင့် (သို့) အညွှန်းကိန်းမတူညီခြင်းကြောင့် တစ်ခုနှင့်တစ်ခု အကြား ကွာဟမှုများရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။

ဥပမာ-အားဖြင့် ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့အား ဝင်ငွေအညွှန်းကိန်း (သို့) GNP (Gross National Product per capita) ဟုခေါ်သည့် ညွှန်းကိန်းဖြင့် တိုင်းတာသတ်မှတ်ရာတွင် “အလယ်အလတ်အဆင့် ဝင်ငွေ ရှိသော နိုင်ငံများ” (medium-income countries) အဖြစ် သတ်မှတ်ထားသော်လည်း၊ “လူသား အရင်း အမြစ် ဖွံ့ဖြိုးမှုအညွှန်းကိန်း” HDI (Human Development Index) အရဆိုလျှင် ယင်းနိုင်ငံများ သည် “လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု” မြင့်မားသည့် (high human development) နိုင်ငံများစာရင်းထဲတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အတူ ဝင်ငွေ အညွှန်းကိန်းအရ အိန္ဒိယနိုင်ငံသည် “ဝင်ငွေ အနိမ့်ဆုံး နိုင်ငံများ” (Low-income countries) စာရင်းထဲ၌ ပါဝင် နေသော်ငြားလည်း HDI (Human Development Index) အရဆိုလျှင် အလယ်အလတ်အဆင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးမှု (medium human development's grouping) စာရင်းထဲ၌ ပါဝင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံများအပေါ်၌ ဝင်ငွေအညွှန်းကိန်း အဆင့် သတ်မှတ်ချက်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်တို့သည်တစ်ခုနှင့် တစ်ခု မတူညီကြဘဲကွာခြားနေသည်ကိုထောက်ရှု ခြင်းအားဖြင့် ဖွံ့ဖြိုးရေးဟူသည်မှာ စီးပွားရေးဖွံ့ဖြိုးမှု ရှုဒေါင့် တစ်ခု

တည်းဖြင့် တိုင်းတာ သတ်မှတ်၍ မရ စကောင်း ဆိုသည် ကိုတိကျသေချာစွာနားလည်သဘောပေါက်နိုင်ပေသည်။



တိုင်းတာမှု ပမာဏ အရွယ်အစား၏ အရေးပါမှု

ရှုမြင်ပုံရှုဒေါင့် မတူညီသည်နှင့် ဖွံ့ဖြိုးမှု အပေါ် အဓိပ္ပာယ် ဖွင့်ဆိုပုံ ကွဲပြားသွားပုံကို အထက် တွင် ဖော်ပြ ဆွေးနွေး ခဲ့ပြီးသည့်နောက်တွင် ထပ်မံ၍ ဆွေးနွေးလိုသည်မှာ ဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး တိုင်းတာမှုပမာဏ အရွယ်အစား ၏ အရေး ပါမှုပင် ဖြစ်ပေသည်။

ဖွံ့ဖြိုးမှုဟူသည်ကို တိုင်းတာမှု အရွယ်အစား ပမာဏ အပေါ် အခြေခံ၍လည်း စဉ်းစားနိုင်ပေသည်။ တိုင်းတာမှု အရွယ်အစား ပမာဏဆိုရာဝယ် တစ်ဦး တစ်ယောက် ချင်းစီ မှ လူမှုအဖွဲ့အစည်းတစ်ခုအထိလည်းကောင်း၊

ဒေသန္တရဆိုင်ရာအစိတ်အပိုင်းတစ်ခုအထိလည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ အထိ လည်းကောင်း၊ တစ်ကမ္ဘာလုံး ဆိုင်ရာ အထိလည်းကောင်း စသည်ဖြင့် အသီး သီး ပိုင်းခြားသတ်မှတ်နိုင်ပေသည်။

တိုင်းတာမှု အရွယ်အစား ပမာဏအပေါ် အခြေခံ၍ စဉ်းစားလျှင် ဖွံ့ဖြိုးမှုဆိုင်ရာ မညီမျှမှုဆိုသည်ကို ဆဝါး နိုင်ပေသည်။ ဥပမာအားဖြင့်တစ်နိုင်ငံလုံးကိုခြုံငုံသုံးသပ် ထားသည့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံလုံး ဆိုင်ရာ ဖွံ့ဖြိုးမှု အဆင့်အတန်းကိုဖော် ပြသည့် အညွှန်း ကိန်း များကို ကြည့်လျှင် အဆိုပါနိုင်ငံအတွင်းရှိ မတူ ကွဲပြား သော ဒေသအသီးသီးရှိ ဖွံ့ဖြိုးမှုဆိုင်ရာ မညီမျှမှုကို ရုတ်တရက် မှန်းဆနိုင်မည် မဟုတ်ချေ။ စင်စစ် နေရာဒေသဆိုင်ရာ ကွဲပြားခြားနားမှုများ၊ မညီမျှမှုများသည် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ဆွေးနွေးရာတွင် မပါမဖြစ်သည့် အဓိက သော့ချက်တစ်ခုပင်ဖြစ်ပြီး၊ ယင်းအချက်ကို ဤစာအုပ်၏ အခန်းတိုင်းလိုလိုတွင်မြင်တွေ့ရပေလိမ့်မည်။

ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့်တချို့သော နိုင်ငံများ၏ အားထုတ်ကြိုးပမ်းချက်များသည် မတူညီသော နယ်မြေ ဒေသများအကြား သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နေကြသော်ငြားလည်း၊ တချို့သော ဖွံ့ဖြိုးရေး ဆိုင်ရာ အယူဆများနှင့် ကြိုးပမ်း ချက်များ သည် မတူညီ သော နေရာဒေသများအကြား မညီမျှမှုကိုသာလျှင် ပိုမိုတိုးပွားစေသည်ကို တွေ့ရမည် ဖြစ်သည်။

ဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာ အရ မဟုတ်ဘဲ ဒေသန္တရဆိုင်ရာ အတိုင်းအတာ အရ ဆိုလျှင် ခွဲဝေဖြန့်ဖြူးရေး အရေးကိစ္စသည် အဓိကထား ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်ဖြစ်ပေသည်။ Gini

Coefficient ဆိုသည်မှာ မညီမျှမှုများကို တိုင်းတာသော အညွှန်းကိန်းပင် ဖြစ်ပေသည်။

နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာ ပမာဏအရ ဆိုလျှင် ဝင်ငွေအညွှန်းကိန်း (သို့) GNP (Gross National Product per capita) သည်လည်းကောင်း၊ HDI (Human Development Index) ဟုခေါ်သည့် လူသား အရင်းအမြစ်ဖွံ့ဖြိုးမှု အညွှန်းကိန်းသည်လည်းကောင်း ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် နိုင်ငံတကာစံနှုန်းစံညွှန်းများ အရ အလွန်ပင် စိတ်ကျေနပ်ဖွယ်ကောင်းလှအောင် ပြီးပြည့် စုံပြီဟု ဆိုရပေမည်။ သို့သော် ကျွန်ုပ်တို့ ဂရုပြု ရမည့်အချက်တစ်ခုမှာ စင်စစ်အားဖြင့် GNP အားဖြင့် မြင့်မားပါသည်ဟု ဆိုသော အဆိုပါနိုင်ငံအတွင်းမှ နိုင်ငံ သူ့နိုင်ငံသားများအားလုံးသည် ဖော်ပြပါ မြင့်မားသည့် ဝင်ငွေနှင့် မြင့်မားသည့် လူနေမှုအဆင့်အတန်းကို ရရှိ နေကြသည်တော့ မဟုတ်ချေ။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားနေရုံမျှဖြင့် ၎င်းနိုင်ငံအတွင်း၌ ဖွံ့ဖြိုးမှုဆိုင်ရာ ညီမျှမှု ကောင်း မွန်စွာ ရရှိနေပါသည် ဟူ၍ကား တပ်အပ် မပြောနိုင်ချေ။

ချမ်းသာ ကြွယ်ဝပါသည်ဟု ဆိုသော ကမ္ဘာ့မြောက် ဖက်ခြမ်း နိုင်ငံ များ၌လည်း၊ ချမ်းသာကြွယ်ဝမှု နည်း သည်ဟုယူဆကြသောကမ္ဘာ့တောင်ဖက်ခြမ်းရှိ နိုင်ငံများ နည်းတူ ဖွံ့ဖြိုးမှုဆိုင်ရာ မညီမျှမှုများသည် ဖြေရှင်းရမည့် ကိစ္စရပ် တစ်ခုအဖြစ် မြဲမြံစွာ တည်ရှိနေလေ၏။

ထို့ကြောင့် ဖိနှိပ်မှုများ၊ မညီမျှမှုများ၊ ဆင်းရဲမွဲတေမှုများ စသည်တို့သည် ကမ္ဘာ့၏ မည်သည့်အစိတ်အပိုင်း၌သာ လျှင် တည်ရှိပြီး၊ မည်သည့် အစိတ်အပိုင်း၌လည်း လုံးဝ

ဥသုန် မရှိဟူ၍ကား လှေကမ်းထစ် တရားသေ ယူဆ၍ မရ နိုင်ချေ။ (Jones 2000)

မညီမျှမှုများနှင့် ပတ်သက်ပြီး အဓိကမှတ်သားသင့်သော အချက်တချက်မှာ ဒေသန္တရအဆင့်တွင် နေရာဒေသ အပေါ် မူတည်၍ မညီမျှမှုများ ဖြစ်ပေါ်တတ်လေ့ရှိ သည်မှာကား ကျေးလက်နှင့် မြို့ပြ ဒေသများ အကြား တွင် ဖြစ်လေသည်။

အကယ်၍ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့မှုတို့ကို ဖွံ့ဖြိုးမှု၏ အတိုင်းအတာများ အဖြစ် သတ်မှတ် ကြမည် ဆိုလျှင်၊ ကျေးလက်ဒေသနှင့် မြို့ပြတို့အကြား ဖွံ့ဖြိုးမှု ဆိုင်ရာ မညီမျှမှုတို့ကို အောက်ပါ ဇယားအတိုင်း သိသာ ထင်ရှားစွာ မြင်တွေ့ ကြရ ပေလိမ့်မည်။

	သန့်စင်သော ရေအရင်းအမြစ်ကို သုံးစွဲခွင့် ရရှိသော လူဦးရေအချိုးအစား (%)	
	ကျေးလက်	မြို့ပြ
ဖွံ့ဖြိုးဆဲ နိုင်ငံများ	၆၉	၉၂
ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ	၅၅	၈၂
အာရှနိုင်ငံများ	၇၆	၉၄
အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံများ	၆၇	၉၃
လက်တင်အမေရိကနှင့် ကရစ်တီယန်နိုင်ငံများ	၆၅	၉၄
တောင်အာရှ နိုင်ငံများ	၈၁	၉၅
အလယ်ပိုင်း၊ အရှေ့ပိုင်း ဥရောပနိုင်ငံများနှင့် ရုရှားနိုင်ငံ	၈၂	၉၉
ဆာဟာရန် အာဖရိက	၄၄	၈၃
အလယ်အလတ်အဆင့် ဝင်ငွေရှိသော နိုင်ငံများ	၇၀	၉၅
ဝင်ငွေ အဆင့်နိမ့်သော နိုင်ငံများ	၆၉	၉၀
တက္ကသိုလ်အတိုင်းအတာ	၇၁	၉၅

ကျေးလက်နှင့် မြို့ပြ ဒေသများအကြား သန့်စင်သော ရေအရင်းအမြစ် ရရှိမှုတို့ကို နှိုင်းယှဉ်လေ့လာချက် (၂၀၀၀ ခုနှစ်)

ကိုးကား - UNDP (2003: 227,253)

မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့သည် ဖွံ့ဖြိုးရေးနှင့် ပတ်သက်လျှင် အထက်ပါ ကျေးလက်နှင့် မြို့ပြ မညီမျှမှုတို့ကဲ့သို့သော ဖြစ်ရပ်မျိုးကို သတိကြီးကြီးဖြင့် ကိုင်တွယ် ဖြေရှင်း သင့်ပေသည်။

(ဆက်လက် ဖော်ပြပါမည်။)

.....။

ကျနော်နဲ့ စကော်လာအင်စတီကျူ

ကိုလွင်(ကံဒိုင်း)

ကျနော် ၂၀၁၅ မှာ စင်္ကာပူမှ ရန်ကုန်ကို ပြန်ရောက်ခဲ့သည်။ စင်္ကာပူနိုင်ငံက Broken English (Singlish) ပြောတော့ ကျနော်လည်း ထိုအလေ့အထများ စွဲကပ်ပါလာခဲ့သည်။ ၆ နှစ်ဆိုသည်မှာ မနည်းသော ကာလတစ်ခု ဖြစ်၍ ထိုအရပ်မှ ပါလာသောလေယူလေသိမ်းအသုံးအနှုန်းများကို ဖျောက်ဖျက် ရန် အင်္ဂလိပ်စာ ဘာသာစကား ပတ်ဝန်းကျင်တစ်ခု ကို ရှာဖွေ နေခဲ့သည်။

ရန်ကုန်မြို့တဝှမ်း အင်္ဂလိပ်စာ သင်တန်းကျောင်းများစွာ စုံစမ်းခဲ့သည်။ တချို့ သင်တန်းကျောင်းတွင် မဆိုင်းမတွ ဝင်တက်ခဲ့သည်။ သို့သော် စိတ်တိုင်းမကျခဲ့။ သို့နဲ့ တနေ့တွင် တက္ကသိုလ်တုန်းက သင်ယူရင်း တယောက်နဲ့ ပြန်တွေ့ခဲ့သည်။ သူနဲ့ လဖက်ရည်ဆိုင် ထိုင်ကာ ကျနော် ဖြစ်ချင်သော ဆန္ဒများကို တိုင်ပင်ကြည့် သော အခါသူကအကြံပေးပါသည်။

စကော်လာအင်စတီကျူ တွင် စမ်း၍ တက် ကြည့်ရန် ပြောသည်။ စကော်လာ၏ Conversation Club များတွင် လည်း ပုံမှန် စကားသွားပြောရန် အကြံပေးခဲ့သည်။ သို့နဲ့ ကျနော် စကော်လာအင်စတီကျူနဲ့ တွေ့ရန် အကြောင်းဖန်လာခဲ့တော့သည်။



ထိုအချိန် (၂၀၁၅) က Scholar English Learning Centre (SELC) သည် ကျောက်မြောင်း၊ သမိပဋ္ဌာန်လမ်းတွင်ဖြစ်သည်။ ကျနော်ကျောင်းထဲကို ဝင်သွားသောအခါ လူငယ်တယောက်ထိုင်သည်ကိုတွေ့သည်။

သူ့နာမည်ကဇင်မောင်မောင်ဖြစ်သည်။သူနဲ့ သင်တန်းကိစ္စများမေးမြန်း၍ တခါတည်း သင်တန်းအပ်ခဲ့သည်။ နောက်တပတ်လောက်တွင် သင်တန်း စတင်ခဲ့သည်။ စာပြသောဆရာမသည် ကျနော်ထက် ၃နှစ်ခန့် ငယ်သည်။ အင်္ဂလိပ်စာမာစတာတန်းပြီးခါစဖြစ်၍ပုအို ဗမာကပြားဟု သိရသည်။

အင်္ဂလိပ်စာ အသင်အပြုမှာ သာမန်သာဖြစ်သည်။ သို့သော် သူ့ဟာနဲ့ အလုပ်ဖြစ်ပါသည်။ သို့နဲ့ ကျနော် Conversation Club စတင်ရန် ပြင်ဆင်ခဲ့သည်။ ထိုအချိန်က Scholar Institute တွင် Conversation Club ၃ ခု ရှိခဲ့သည်။ (1) Youth Dialogue (Level 1

ကျောင်းသား/သူများအတွက်)၊ (2) Let's Speak English (Level 2 ကျောင်းသား/သူများအတွက်)၊ (3) Capacity Upgrading Club (Level 3 ကျောင်းသား/သူများအတွက်) ဟူ၍ ဖြစ်သည်။ ကျနော်စစ်ချင်း Youth Dialogue ကို စတင်ခဲ့သည်။



ကျနော် Youth Dialogue Conversation Club ကို ရောက်သောအခါ တွေ့လိုက်ရသော လူငယ်အများစုမှာ ကျနော်ထက် ၅ နှစ်ခန့်ငယ်နေကြသည်။ ထိုနေရာတွင် ကျနော်သည် လူကြီးတယောက်လို ဖြစ်နေခဲ့သည်။ ရောက်ပြီးမှတော့ မထူးတော့ပြီမို့ ထိုလူငယ်များနဲ့ အဆင်ပြေပြေ သင်ယူနိုင်ရန် ကြိုးစားခဲ့သည်။ ထိုလူငယ်များသည် လူသားသော်လည်း အရည်အချင်းက မခွေးပေ။ ကျနော်စတင်ရောက်ချင်း သူတို့နဲ့ တန်းတူပြောနိုင်ရန်မနည်းကြိုးစားခဲ့ရသည်။ ရခိုင်အများစုဖြစ်၍ ကျနော် ဝမ်းသာပီတိ ဖြစ်မိခဲ့သည်။ ကျောင်းပညာရေးကို ကျော်လွန်သောဘာသာစကားရပ်

ဝန်း တစ်ခုဖြစ်သောကြောင့် ကျနော် အလွန်မြတ်နိုးမိခဲ့သည်။ ကျနော် စနေ၊ တနင်္ဂနွေတိုင်း YD နှင့် LSE ကို ပုံမှန်လာခဲ့သည်။(LSE က British Council တွင် ဖြစ်သည်။) သို့ .နဲ့ . အချိန်က အကုန်ပြန်ခဲ့သည်။ Scholar Institute Officeကိုလည်း မေတ္တာညွှန် . ရပ်ကွက်၊ ကဗိညလမ်း သို့ပြောင်းခဲ့သည်။ ကျနော်ကိုလည်း YD တွင် Volunteer Organizer ဝင်လုပ်ပေးရန် ကမ်းလှမ်းခဲ့ကြသည်။

ထိုအချိန်ကကျနော်မှာနိုင်ငံခြားက ပြန်ရောက်စ၊ အလုပ်လမ်းကြောင်း အသစ်တစ်ခုပေါ်ကို ပြန်တက်ရန် ပြင်ဆင်နေချိန်ဖြစ်၍ အချိန်ပိုများ ရှိနေခဲ့သည်။ ထို့ကြောင့် ကျနော်လည်း လက်ခံခဲ့သည်။



ကျနော် စတင်လာအင်စတီကျု .တွင် Volunteer Organizer လုပ်တုန်းက Communication & Transportation Fee အတွက် 15,000 ခန့် ရခဲ့သည်။ သို့သော် Personal Improvement က အတိုင်းအဆ မရှိအောင်ပင် ရခဲ့သည်။ ဆက်စပ်ကာ စတင်လာအင်စတီကျုအကြောင်းကိုလည်း တဖြည်းဖြည်း သိလာ

ခဲ့ရသည်။ စကော်လာအင်စတီကျု .တွင် မည်သူတွေ ပါဝင်သနည်း၊ စကော်လာအင်စတီကျု .ဘာလုပ်နေသလဲ။ သို့.နဲ့. တဖြည်းဖြည်းသိလာလေ တန်ဖိုးထားမိလာလေ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ကျနော်မှာ စကော်လာ အင်စတီကျု.က Conversation Club သုံ့စုစလုံး (YD, LSE & CUC) တွင် ဝင်ရောက် မွှေနှောက်ပြီး ဖြစ်ပါသည်။



စကော်လာအင်စတီကျု .တွင် အင်္ဂလိပ်စာလေ့လာရင်း တဖက်တွင်လည်း ကျနော် စိတ်ဝင်စားသော Logistics & Supply Chain Management ဘာသာရပ်ကို သင်တန်းကျောင်းတကျောင်း (MSCC) တွင် စနစ်တကျ လေ့လာခဲ့သည်။ သို့.နှင့်တစ်နှစ်ခန့်. အချိန်မှာတဖြည်း ဖြည်းကုန်ဆုံးသွားခဲ့သည်။

အင်္ဂလိပ်စာတွင်လည်းအတိုင်းအတာတစ်ခုထိ စိတ်တိုင်း ကျ လာခဲ့သည်။ တဖက်တွင်လည်း Career Field သင်တန်းများ ပြီးစီးခဲ့သည်။ နိုင်ငံခြားမှ ပြန်ရောက်သည် မှာလည်း ၁ နှစ်ခန့်.ရှိပြီဖြစ်၍ အလုပ်ပြန်လုပ်ရန် ကျနော်

ဆုံးဖြတ်ခဲ့သည်။ အလုပ်အင်တာဗျူးများ တစ်ခုပြီးတစ်ခု သွားဖြေခဲ့သည်။ သို့.နဲ့. တနေ့.စကော်လာအင်စတီကျု. တွင် Logistics Officer ရာထူးတစ်ခုခေါ်နေကြောင်း ကြားသိရ၍ ကျနော် လျှောက်ဖြစ်ခဲ့သည်။ အင်တာဗျူး အဆင့်များ အဆင့်ဆင့် ကျော်ဖြတ်ပြီး နောက်ဆုံးကံ ကောင်းစွာပင် စကော်လာအင်စတီကျု.တွင် Fulltime Staff အနေဖြင့် အလုပ်ရခဲ့သည်။



စကော်လာအင်စတီကျု.သည် ရခိုင်ပညာတတ်လူငယ် များ၏ ဦးဆောင်မှုဖြင့် ဖွဲ့.စည်းတည်ထောင်ထားသော ရှားရှားပါးပါး အဖွဲ့.အစည်းတစ်ခု ဖြစ်သည်။ သူ.၏ ဆောင်ပုဒ်အတိုင်း Every Youth Deserves a Quality Education ဆိုသလို ပညာရေးကို စိတ်ပါဝင်စား သူတိုင်းအတွက် ရေခံမြေခံကောင်းသော နေရာလည်း ဖြစ်သည်။

ကျောင်းပညာရေးကို ကျော်လွန်သော ဘာသာ စကား၊ အသက်မွေးဝန်းကျောင်းပညာ၊ နိုင်ငံတကာပညာရေး

အခွင့်အလမ်းများအတွက်စကော်လာအင်စတီကျု သည်
အကောင်းဆုံးရပ်ဝန်းတစ်ခုဖြစ်သည်။ ကျနော်တို့တိုင်း
လည်း ထိုစကော်လာအင်စတီကျုတွင် အစိတ်အပိုင်း
တစ်ခု အနေဖြင့်ပါဝင်ခွင့်ရ၍ အလွန်ကြနပ်ကာ
အားရကာ ဂုဏ်ယူမိပါသည်။ Long Live Scholar
Institute! စကော်လာအင်စတီကျု အခွန်ရှည်ပါစေ။

.....။.....

Information Corner

(၍ Information Coner အတွက်
သတင်းအချက်အလက်များကို Operation Team
(Scholar Institute) မှ စုစည်းတင်ပြပါသည်။)

2) Hotel Kyauk Phyu

Air Port Road, (Bo Nga Mout Street)

Kyauk Phyu, Rakhine State

09773922960, 09250880650, 0933617599

Kyauk Phyu, Rakhine State

Hotels & Guest Houses

1) Hotel Varanathi (Kyauk Phyu)

Government Quarter, Kyauk Phyu, Rakhine
State

043-46157, 09-49650279



3) Kyauk Phyu Palace Hotel

No.94, Yangon-Kyauk Phyu Main Road,
Taung Yinn Block, Zay Ti Ya Quarter, Kyauk
Phyu, Rakhine State
09 45090 9060



4) Shwe Eden Guest House

Post Street, Kyauk Phyu, Rakhine State



5) Yadanabon Motel

Office Street, Eastern Quarter, Kyauk Phyu,
Rakhine State

043-46371, 46500, 09 42851 0027

**6) SERI Beach Resort Hotel**

No. (91/91) Taung Yinn Block, ZayTiYa
Quarter, Kyauk Phyu, Rakhine State

043-46513, 45514, 46516



7) Shwe Myint Mho Guest House

Bogyoke Road, Kyauk Phyu, Rakhine State

09 794 824931



Career Development Tools

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဖုန်းနံပါတ်များ						
စဉ်	ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	ရာထူး/တာဝန်	အမည်	ရုံးဖုန်း	အမည်	Fax ဖုန်း
၁	ရခိုင်ပြည်နယ်	ဥက္ကဋ္ဌ	ဒေါ်တင်လှိုင်	၀၄၃-၂၁၅၅၆	၀၉-၄၂၁ ၇၄၂ ၄၂၇	
		အတွင်းရေးမှူး	ဦးသူရိန်ထွဋ်	၀၄၃-၂၂၈၈၇	၀၉-၂၅၁ ၁၃၃ ၁၈၇ ၀၉-၂၆၀ ၅၆၃ ၂၆၆	၀၄၃-၂၂၉၆၈
၂	ကျောက်ဖြူခရိုင်	ဥက္ကဋ္ဌ	ဦးထွန်းခင်		၀၉-၂၆၅၉၂၆ ၀၉၀	
		အတွင်းရေးမှူး	ဦးဌေးအောင်ခိုင်	၀၄၃-၄၆၆၅၀	၀၉-၂၆၃ ၄၀၆ ၃၅၀	၀၄၃-၄၆၆၈၆
၃	စစ်တွေခရိုင်	ဥက္ကဋ္ဌ	ဦးစံရွှေလှ		၀၉ ၄၄၈ ၄၉၂ ၅၇၉	
		အတွင်းရေးမှူး	ဦးခင်မောင်ဦး	၀၄၃-၂၂၈၉၆	၀၉-၃၂၄ ၈၀၂ ၁၁	၀၄၃-၂၂၉၉၁
၄	မောင်တောခရိုင်	ဥက္ကဋ္ဌ	ဦးကျော်မြင့်		၀၉-၂၆၄ ၂၉၀ ၉၆၉	
		အတွင်းရေးမှူး	ဦးလှစောအောင်		၀၉-၄၉၆ ၄၀၄ ၃၉ ၀၉-၄၅၈ ၃၆၂ ၃၀၃	၀၄၃-၅၅၄၁၀
၅	သံတွဲခရိုင်	ဥက္ကဋ္ဌ	ဦးတင်သိန်း		၀၉-၂၅၀ ၁၂၃ ၉၇၉	
		အတွင်းရေးမှူး	ဦးသိန်းဦး	၀၄၃-၆၅၅၈၀	၀၉-၄၅၄ ၂၂၆ ၀၁၂	၀၄၃-၆၅၆၀၁
၆	မြောက်ဦးခရိုင်	ဥက္ကဋ္ဌ	ဦးစံထွန်းကျော်		၀၉-၇၇၂ ၆၆၄ ၀၈၀	

		အတွင်းရေးမှူး	ဒေါ်စံပယ်လှိုင်	၀၄၃-၅၀၃၂၃	၀၉-၄၂၁ ၇၅၅ ၇၇၄	၀၄၃-၅၀၃၁၃
၇	ကျောက်တော်မြို့နယ်	ဥက္ကဋ္ဌ	ဦးစောမောင်		၀၉-၄၂၁ ၇၂၀၇၈၉	
		အတွင်းရေးမှူး	ဒေါ်အေးအေးသွယ်	၀၄၃-၇၀၀၅၅	၀၉-၄၂၀ ၀၂၆ ၀၈၂	၀၄၃-၇၀၂၇၁
၈	ကျောက်ဖြူမြို့နယ်	ဥက္ကဋ္ဌ	ဦးကျန်သိန်း		၀၉-၄၅၀ ၀၄၃ ၃၆၇	
		အတွင်းရေးမှူး	ဦးမျိုးဝေလင်း	၀၄၃-၄၆၆၆၅	၀၉-၄၂၁ ၇၂၇ ၆၃၉	၀၄၃-၄၆၆၈၇
၉	ဝှံမြို့နယ်	ဥက္ကဋ္ဌ	ဦးတင်မောင်ညွန့်		၀၉-၂၅၃ ၆၆၉ ၄၃၅	
		အတွင်းရေးမှူး	ဦးကျော်စိုးအောင်	၀၄၃-၆၆၃၀၂၃	၀၉-၂၅၃ ၇၃၆ ၈၃၁	၀၄၃-၆၆၃၀၂၈
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဖုန်းနံပါတ်များ						
စဉ်	ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	ရာထူး/တာဝန်	အမည်	ရုံးဖုန်း	အမည်	Fax ဖုန်း
၁၀	စစ်တွေမြို့နယ်	ဥက္ကဋ္ဌ	ဦးအောင်ထွန်းကျော်		၀၉-၇၇၆ ၂၇၆ ၄၂၀	
		အတွင်းရေးမှူး	ဦးတင်ဖြိုးအောင်	၀၄၃-၂၂၉၇၂	၀၉-၂၅၀ ၂၄၁ ၆၀၂ ၀၉-၂၅၃ ၉၀၃ ၂၀၉	၀၄၃-၂၂၉၄၃
၁၁	တောင်ငူတံမြို့နယ်	ဥက္ကဋ္ဌ	ဦးမြင့်လွင်		၀၉-၇၆၈ ၂၂၀ ၀၁၇	
		အတွင်းရေးမှူး	ဦးဇော်မျိုးဦး	၀၄၃-၆၀၇၄၂	၀၉-၄၅၀ ၀၀၉ ၄၇၁	၀၄၃- ၆၀၇၄၅
၁၂	ပေါက်တောမြို့နယ်	ဥက္ကဋ္ဌ	ဦးစောထွန်းစိန်		၀၉-၂၅၀ ၂၃၉ ၈၇၀	
		အတွင်းရေးမှူး	ဦးကျော်ဌေးမြင့်		၀၉-၄၅၀ ၅၄၃ ၅၈၆	

၁၃	ပုဏ္ဏားကျွန်းမြို့နယ်	ဥက္ကဋ္ဌ	ဦးလှထွန်းခိုင်		၀၉-၄၂၁ ၇၁၄ ၀၉၆	
		အတွင်းရေးမှူး	ဦးသိုက်ဆန်း	၀၄၃-၂၀၂ ၇၀၂၄	၀၉-၂၅၂ ၁၅၁ ၉၇၇	၀၄၃-၂၀၂၇၀၂၅
၁၄	ဘူးသီးတောင်မြို့နယ်	ဥက္ကဋ္ဌ	ဦးမောင်စံသာ		၀၉- ၂၅၂ ၀၄၉ ၂၁၀	
		အတွင်းရေးမှူး	ဦးသန်းအေး	၀၄၃-၅၃၀၇၇	၀၉-၄၂၁ ၇၃၁ ၆၃၆	
၁၅	မင်းပြားမြို့နယ်	ဥက္ကဋ္ဌ	ဦးမောင်အေးသိန်း		၀၉-၂၆၅ ၀၁၆ ၆၁၂	
		အတွင်းရေးမှူး	ဒေါ်ထွန်းဥမ္မာကျော်	၀၄၃-၇၅၂၆၀	၀၉-၂၆၂ ၁၇၇ ၄၈၇	၀၄၃-၇၅၂၆၃
၁၆	မောင်တောမြို့နယ်	ဥက္ကဋ္ဌ	ဦးထွန်းလှိုင်		၀၉-၄၂၁ ၇၅၀ ၀၄၈	
		အတွင်းရေးမှူး	ဒေါ်အေးမြတ်သူဇာကျော်	၀၄၃-၅၅၄၀၆	၀၉-၄၅၀ ၅၅၇ ၈၇၆	၀၄၃-၅၅၄၁၂
၁၇	မာန်အောင်မြို့နယ်	ဥက္ကဋ္ဌ	ဦးစန်းလွင်			
		အတွင်းရေးမှူး	ဒေါ်မြတ်ရွှေစင်	၀၄၃-၂၀၆၃၀၁၉	၀၉-၂၆၁ ၃၉၅ ၀၁၅	၀၄၃-၂၀၆၃၀၁၉
၁၈	မြေပုံမြို့နယ်	ဥက္ကဋ္ဌ	ဦးဘတင်		၀၉-၂၅၄ ၃၀၁ ၆၄၇	
		အတွင်းရေးမှူး	ဦးနိုင်မျိုးလင်း		၀၉-၄၂၁ ၀၉၁ ၉၀၆	

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဖုန်းနံပါတ်များ

စဉ်	ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	ရာထူး/တာဝန်	အမည်	ရုံးဖုန်း	အမည်	Fax ဖုန်း
၁၉	မြောက်ဦးမြို့နယ်	ဥက္ကဋ္ဌ	ဦးဦးကျော်မြ		၀၉-၄၅၁ ၃၁၉ ၁၅၅	
		အတွင်းရေးမှူး	ဦးအောင်နိုင်ထွန်း	၀၄၃-၅၀၃၁၄	၀၉-၇၈၆ ၂၃၄ ၇၅၉	၀၄၃-၅၀၃၂၄
၂၀	ရသေ့တောင်မြို့နယ်	ဥက္ကဋ္ဌ	ဦးဖြူထွန်းသာ		၀၉-၄၂၁ ၇၃၅ ၈၂၂	
		အတွင်းရေးမှူး	ဒေါ်ငြိမ်းအေးဖြူ	၀၄၃-၅၉၀၂၇	၀၉-၂၆၁ ၁၉၆ ၉၆၈	၀၄၃-၅၉၀၂၆
၂၁	ရမ်းဗြဲမြို့နယ်	ဥက္ကဋ္ဌ	ဦးကျင်သောင်း		၀၉-၂၆၃ ၆၃၁ ၉၃၃	
		အတွင်းရေးမှူး	ဦးထွန်းလင်းအောင်	၀၄၃-၆၄၉၀၃၄	၀၉-၂၅၀ ၆၀၀ ၉၈၀ ၀၉-၂၅၂ ၀၈၃ ၄၄၃	၀၄၃-၆၄၉၀၂၈
၂၂	သံတွဲမြို့နယ်	ဥက္ကဋ္ဌ	ဦးကံသိန်း		၀၉-၂၆၂ ၉၆၉ ၃၇၅	
		အတွင်းရေးမှူး	ဦးအောင်ကျော်စိုး	၀၄၃-၆၅၅၉၉	၀၉-၃၆၁ ၂၆၇၅၁	၀၄၃-၆၅၆၀၂
၂၃	အမ်းမြို့နယ်	ဥက္ကဋ္ဌ	ဦးတင်မောင်ချေ		၀၉-၇၈၈ ၉၉၀ ၇၇၀	
		အတွင်းရေးမှူး	ဦးခိုင်မျိုးလင်း	၀၄၃-၈၀၀၈၁	၀၉-၄၂၁ ၇၁၁ ၃၃၉	၀၄၃-၈၀၀၆၉

Scholar Institute ၏ Newsletter နှင့် ပက်သက်၍ အကြံဉာဏ်များ နှင့် သတင်းဆောင်းပါးလွှာများအား ဖိတ်ခေါ်အပ်ပါသည်။

လတစ်လ၏ ၂၅ ရက်နေ့ အား နောက်ဆုံးထား၍ အောက်ဖော်ပြပါ Email သို့ လိပ်မူ၍ ပေးပို့ နိုင်ပါသည်။

အကြံဉာဏ်များ နှင့် သတင်းဆောင်းပါးလွှာ - aungshwe121@gmail.com

Scholar Institute ၏ Newsletter သည် Scholar Institute အဖွဲ့ ဝင်များ နှင့် ရုံးဝန်ထမ်းများ အတွက်သာ ဖြစ်၍ ထိုသူများထံမှ ပေးပို့ လာသော အကြံဉာဏ်များနှင့် သတင်းဆောင်းပါးလွှာများအား လျှို့ဝှက်လှဲစွာ ကြိုဆိုအပ်ပါသည်။